



STOCK INVESTMENT VIRTUAL SERIES 2022

● LIVE ON DECEMBER 2022 YouTube

- 01. *Insight Talks with Listed Companies*
- 02. *Investment Presentation by Securities Companies*
- 03. *Panel Discussion "Future Perspective and Opportunity on Stock Investment in Myanmar"*



For more information
095-01-371274

WHAT'S INSIDE THIS ISSUE:

(Jul မှ Sept) သုံးလပတ်သတင်းများ

- ရန်ကုန်စတော့အိတ်ချိန်းမှ လာမည့် ဒီဇင်ဘာလ တွင် “YSX STOCK INVESTMENT VIRTUAL SERIES 2022” ရိုက်ကူးထုတ်လွှင့်မည်
- **BLOCK TRADING** စနစ်ဖြင့် ရှယ်ယာစောင်ရေ တစ်သောင်း (သို့မဟုတ်) အရောင်းအဝယ်တန်ဖိုးကျပ်သန်း ၃၀ အထက်မှာယူနိုင်မည်

IMPORTANT NEWS ABOUT LISTED COMPANIES:

FMI AUG | SEPT 2022

pg.2

ရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာ (၂၀၂၂) ထုတ်ပြန်
လက်အောက်ခံကုမ္ပဏီတည်ထောင်ခြင်းနှင့် လက်အောက်ခံကုမ္ပဏီကအဆိုပြုထားသည့်ဝယ်ယူမှု ကိစ္စတို့ကို ထုတ်ပြန်

MCB JULY 2022

စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာ သုံးသပ်ချက် (MD & A) ထုတ်ပြန်

FPB AUGUST 2022

စာရင်းစစ်ဆေးပြီးသော (၆) လတာ နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းများ ထုတ်ပြန်

EFR JULY 2022

(၆) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်များထုတ်ပြန်

AMATA AUGUST 2022

စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက် (MD & A) အား ထုတ်ပြန်

ကော်ပိုရိတ်စီမံခန့်ခွဲမှုအစီရင်ခံစာ (၂၀၂၂) နှင့် သီးခြား လွတ်လပ်သော ဒါရိုက်တာ ခန့်အပ်ကြောင်း ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် "YSX Stock Investment Virtual Series 2022" ရိုက်ကူးထုတ်လွှင့်မည်

ရန်ကုန်စတော့အိတ်ချိန်း၏ YouTube Channel နှင့် အခြားလူမှုကွန်ယက် စာမျက်နှာများမှ တစ်ဆင့် လာမည့် ဒီဇင်ဘာလ အတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေ ညနေပိုင်းများတွင် “YSX Stock Investment Virtual Series 2022” အား ရိုက်ကူး ထုတ်လွှင့်ပေးသွားရန် စီစဉ်လျှက်ရှိပါသည်။ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများနှင့်စိတ်ပါဝင်စားသူများအနေဖြင့် Virtual Series တွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများမှ အကြီးအကဲများ၏ ပြောကြားချက်များ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ စတော့ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဟောပြောပို့ချချက်များ နှင့် ဈေးကွက် ကျွမ်းကျင်သူများ၏ စကားပိုင်း ဆွေးနွေးပွဲ ဗီဒီယို အခန်းဆက်များကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ အစီအစဉ် အသေးစိတ်နှင့် ထုတ်လွှင့်မည့် နေ့ရက်၊ အချိန် တို့ကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ပါသည်။

BLOCK TRADE

MINIMUM ORDER QUANTITY (10000) SHARES
(OR) TRADING VALUE MMK 30 MILLION

For more information
095-01-371274

Block Trading စနစ်ဖြင့် ရှယ်ယာစောင်ရေ တစ်သောင်း (သို့မဟုတ်) အရောင်းအဝယ်တန်ဖိုး ကျပ်သန်း ၃၀ အထက်မှာယူနိုင်မည်

ယခင်က ရန်ကုန်စတော့အိတ်ချိန်း၏ Block Trading စနစ်ဖြင့် ရှယ်ယာစောင်ရေ တစ်သောင်းနှင့် တစ်သောင်းအထက်ကို အရောင်းအဝယ်ပြုလုပ်ခွင့်ပြုခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှစတင်၍ ရှယ်ယာစောင်ရေ တစ်သောင်းနှင့် တစ်သောင်းအထက် အပြင် မည်သည့်စာရင်းဝင်ရှယ်ယာမဆို အရောင်းအဝယ်တန်ဖိုး ကျပ်သန်း (၃၀) နှင့် အထက် အရောင်းအဝယ်ပြုလုပ်လိုသော ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ရန်ကုန်စတော့အိတ်ချိန်း၏ Block Trading စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်မှာဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုရန်:
https://ysx-mm.com/wp-content/uploads/2022/08/fw_MLI_en_01092022.pdf

LISTED COMPANY UPDATES (Q4-2021-22)

FMI August| 2022

ရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာ (၂၀၂၂) ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် First Myanmar Investment Public Co., Ltd (FMI) ကုမ္ပဏီ သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွက် ကုမ္ပဏီ၏ ရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာအား အများပြည်သူအစုရှယ်ယာရှင်များဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကြည့်ရှုရန်:
<https://rb.gy/fsok4n>

FMI September| 2022

လက်အောက်ခံကုမ္ပဏီတည်ထောင်ခြင်းနှင့် လက်အောက်ခံ ကုမ္ပဏီကအဆိုပြုထားသည့် ဝယ်ယူမှုကိစ္စတို့ကို ထုတ်ပြန်

First Myanmar Investment Public Co., Ltd (FMI) ကုမ္ပဏီ သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Memories (2022) Pte. Limited အမည်ဖြင့် ကုမ္ပဏီမှ ရန်နန်းပြည့် ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီတစ်ခုကို စတာပူနိုင် တွင်တည်ထောင်ခဲ့ကြောင်းနှင့် ယင်း လက်အောက်ခံကုမ္ပဏီ က အဆိုပြုထားသည့်ဝယ်ယူမှုကိစ္စတို့ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကြည့်ရှုရန်:
<https://rb.gy/pf99mw>
<https://rb.gy/kiql6y>

AMATA August| 2022

စာရင်းစစ်ဆေးပြီးသောဘဏ္ဍာရေးရှင်းတမ်းများနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက် (MD& A) အား ထုတ်ပြန်

AMATA Holding Public Co., Ltd. (AMATA) ကုမ္ပဏီသည် (၃၁-၃-၂၀၂၂) ရက်နေ့တွင် ကုန်ဆုံးသော (၆) လတာကာလ အတွက် နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းများနှင့် စီမံခန့်ခွဲမှု အဖွဲ့၏ဆွေးနွေးလေ့လာသုံးသပ်ချက် (MD&A) အား အများပြည်သူအစုရှယ်ယာရှင်များ သိရှိစေနိုင်ရန် (၄-၈-၂၀၂၂) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကြည့်ရှုရန်:
<https://rb.gy/xxpewh>
<https://rb.gy/nqydie>

MCB July| 2022

စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာ သုံးသပ်ချက် (MD & A) ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသားများဘဏ် (MCB) သည် ၂၀၂၂ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆) လတာ ကြားကာလ အတွင်း ငွေကြေးအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၏ ရလဒ်များ အပေါ် စီမံခန့်ခွဲသူများ၏ ဆွေးနွေးချက်၊ စိစစ်လေ့လာချက်များအား အများပြည်သူအစုရှယ်ယာရှင်များဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://rb.gy/ekqtqb>

FPB August| 2022

စာရင်းစစ်ဆေးပြီးသော (၆) လတာ နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းများ ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၃)ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ် (FPB) သည် ၂၀၂၂ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆) လတာ ကြားကာလ အတွက် စာရင်းစစ်ဆေးပြီးသောဘဏ္ဍာရေးရှင်းတမ်းများအားအများပြည်သူအစုရှယ်ယာရှင်များ ဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://rb.gy/ugwop8>

EFR July| 2022

(၆) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်များထုတ်ပြန်

Ever Flow River Group Public Co., Ltd (EFR) ကုမ္ပဏီ သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ကျင်းပခဲ့သော (၆) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်များကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် အစုရှယ်ယာရှင်များအတွက် ထုတ်ပြန်ခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://rb.gy/koei83>

AMATA August| 2022

ကော်ပိုရိတ်စီမံခန့်ခွဲမှုအစီရင်ခံစာ (၂၀၂၂) နှင့် သီးခြား လွတ်လပ်သော ဒါရိုက်တာ ခန့်အပ်ကြောင်း ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် AMATA Holding Public Co., Ltd. (AMATA) ကုမ္ပဏီသည် ကော်ပိုရိတ်စီမံခန့်ခွဲမှု အစီရင်ခံစာ(၂၀၂၂) နှင့် သီးခြား လွတ်လပ်သော ဒါရိုက်တာ အား ခန့်အပ်ကြောင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ခဲ့ပါသည်။

အသေးစိတ်ကြည့်ရှုရန်:
<https://rb.gy/4nxgso>
<https://rb.gy/2mlkpd>

YSX QUARTERLY MARKET SUMMARY (Q4-2021-22)

၂၀၂၁-၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း YSX ဈေးကွက်အခြေအနေ


STATISTICS AT A GLANCE (MAIN BOARD)

	Q3-22 (APRIL - JUNE)	Q4-22 (JUL - SEP)	% CHANGE
အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း	59	64	
စာရင်းဝင်ကုမ္ပဏီအရေအတွက်	7	7	
(30-9-2022) စတော့အညွှန်းကိန်း (MYANPIX)	345.92	419.39	21%
အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း	148145	530249	258%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ	2511	8285	230%
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	790.87	2241.32	183%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)	13.40	35.02	161%
(30-9-2022) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	601,770	729,575	21%

QUARTERLY STOCK PERFORMANCE (Q4-2021-22)


၂၀၂၁-၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာများ၏ဈေးနှုန်းအတက်အကျအားတင်ပြခြင်း

FMI



ရှယ်ယာစောင်ရေစုစုပေါင်း - 66243
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 586.93

MTSH



ရှယ်ယာစောင်ရေစုစုပေါင်း - 373286
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 1136.64

MCB



ရှယ်ယာစောင်ရေစုစုပေါင်း - 4877
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 35.26

FPB



ရှယ်ယာစောင်ရေစုစုပေါင်း - 13171
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 253.97

TMH



ရှယ်ယာစောင်ရေစုစုပေါင်း - 47116
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 125.83

EFR




ရှယ်ယာစောင်ရေစုစုပေါင်း - 11041
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 29.56

AMATA



ရှယ်ယာစောင်ရေစုစုပေါင်း - 14515
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 73.14

MYANPIX



ရှယ်ယာစောင်ရေစုစုပေါင်း - 530249
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း) - 2241.33